

ကျွန်တော်ကျောင်းပျက်တဲ့အခါ  
အခွင့်အလမ်းတွေ  
ပျောက်ကွယ်သွားတယ်...



တစ်လအတွင်း ရက်အနည်းငယ်မျှ ကျောင်းပျက်ခြင်းသည် ကလေး၏ သင်္ချာနှင့် ဖတ်ရှုမှု စွမ်းရည် (သို့) ၎င်းတို့၏ ကျောင်းပြီးဆုံးသွားမှု အခွင့်အရေးကိုပင် ထိခိုက်စေနိုင်ပါသည်။ တာရှည်ပျက်ကွက်မှု နည်းပါးစေရန် ကျွန်ုပ်တို့ကို ပံ့ပိုးကူညီပေးပါ။

[www.everystudentpresent.org/parents](http://www.everystudentpresent.org/parents)  
တွင် နောက်ထပ်အချက်အလက်များကို ရှာဖွေကြည့်ရှုပါ။



**Every Student Present!**

# ကျောင်းမှာမဟုတ်တော့ လေ့လာသင်ယူလို့ မရနိုင်ဘူးလေ။



တစ်လအတွင်း ရက်အနည်းငယ်မျှ ကျောင်းပျက်ခြင်းသည် ကလေး၏ သင်္ချာနှင့် ဖတ်ရှုမှု စွမ်းရည် (သို့) ၎င်းတို့၏ ကျောင်းပြီးဆုံးဘွဲ့ရမှု အခွင့်အရေးကိုပင် ထိခိုက်စေနိုင်ပါသည်။ တာရှည်ပျက်ကွက်မှု နည်းပါးစေရန် ကျွန်ုပ်တို့ကို ပံ့ပိုးကူညီပေးပါ။

[www.everystudentpresent.org/parents](http://www.everystudentpresent.org/parents)  
တွင် နောက်ထပ်အချက်အလက်များကို ရှာဖွေကြည့်ရှုပါ။



**Every Student Present!**

# သင့်ကလေးကို မည်ကဲ့သို့ ကူညီပံ့ပိုးနိုင်သလဲ?

[www.everystudentpresent.org/parents](http://www.everystudentpresent.org/parents)

တွင် နောက်ထပ်အချက်အလက်များကို ရှာဖွေကြည့်ရှုပါ

## ကျောင်းသားငယ်များအတွက်:

- ကျောင်း၏ ကျောင်းတက်ရောက်မှု ပေါ်လစီနှင့် ကျောင်းစတင်ချိန်တို့ကို သိရှိထားပါ။
- သင့်ကလေးတွင် ကျောင်းအတွက်လိုအပ်သည့် ထိုးထားရမည်ဖြစ်သော ကာကွယ်ဆေးများ ထိုးထားကြောင်း သေချာစေပါ။
- သင့်ကလေးကို ကျောင်းစတင်ဖွင့်လှစ်ခြင်းမပြုမီ ဆရာ/မများ၊ အတန်းဖော်များနှင့် တွေ့ဆုံမှုရှိပါစေ။
- ပုံမှန် အိပ်ယာဝင်ချိန်နှင့် နံနက် အိမ်ယာထချိန် သတ်မှတ်ထားရှိပါ— ကျောင်းအဝတ်အစားများကို တစ်ညကြိုတင်၍ ပြင်ဆင်ထားပါ။
- ဆေးခန်း ရက်ချိန်းအချိန်များကို ကျောင်းဆင်းပြီးမှ သတ်မှတ်စီစဉ်ပါ။
- ကျောင်းဖွင့်ရာသီကာလတွင် ခရီးရှည်များသွားရောက်ရန် အစီအစဉ်မဆွဲပါနှင့်။
- တစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ ကျောင်းသို့ရောက်ရှိရန် ဒုတိယ အရံစီမံချက်တစ်ရပ် ရှိထားပါ။
- နာမကျန်းဖြစ်သည့်အခါ သင့်ကလေးကို အိမ်တွင် နေထိုင်စေပါ။

## ကျောင်းသားကြီးများအတွက်:

- ကျောင်း၏ ကျောင်းတက်ရောက်မှု ပေါ်လစီနှင့် ကျောင်းစတင်ချိန်တို့ကို သိရှိထားပါ။
- လက်ခံနိုင်သည့် အပြုအမူ၊ အဆင့်သတ်မှတ်ချက်များနှင့် လက်မခံနိုင်သည့်အရာများ အကြောင်း သင့်ကလေးနှင့်အတူ ဆွေးနွေးပြောဆိုပါ။
- ကလပ်နှင့် အားကစားအသင်းများတွင် ပါဝင်စေခြင်းဖြင့် ကျောင်းတွင် ဖြတ်လတ်တက်ကြွမှုရှိစေရန် သင့်ကလေးကို အားပေးပါ။
- သင့်ကလေး၏ သူငယ်ချင်းများကို သိရှိထားပါ။
- သင့်အနေဖြင့် မည်သို့ပံ့ပိုးကူညီရမည်ကို သင့်ကလေးအား မေးမြန်းပါ။
- နာမကျန်းဖြစ်သည့်အခါ သင့်ကလေးကို အိမ်တွင် နေထိုင်စေပါ။